

DECEMBER 2019, ISSUE



MYANMAR GARMENT MANUFACTURERS ASSOCIATION NEWSLETTER

Monthly Newsletter of MGMA

INFORMATION

၂၀၂၀ ခုနှစ်အတွက်
Training -
Employment
package အသစ်

MGMA ၏ လာ
မည့်
အခမ်းအနားများ

MGMA
အသင်းဝင်
စက်ရုံ အသစ်
စာရင်း



ဗီယက်နမ် ချည်မျှင်နှင့် အထည်ချုပ် အသင်း (VITAS)
အနှစ် ၂၀ ပြည့်နှင့် အထွေထွေ အစည်းအဝေး ၂၀၁၉ ပွဲ
အခမ်းအနား

စာမျက်နှာ - ၁



Reverse Buyer Seller Meets and Exhibition
on Textile and Apparel 2019

စာမျက်နှာ - ၂

ဗီယက်နမ် ချည်မျှင်နှင့် အထည်ချုပ်အသင်း (VITAS)

၁

အနှစ် ၂၀ ပြည့်နှင့် အထွေထွေ အစည်းအဝေး ၂၀၁၉ ပွဲ
အခမ်းအနား

Reverse Buyer Seller Meets and Exhibition
on Textile and Apparel 2019

J

ပတ်ဝန်းကျင် စီမံခန့်ခွဲမှု အစီအစဉ် (Environmental
Management Plan - EMP) ရေးဆွဲ
အကောင်အထည်ဖော် ဆောင်ရွက်ရန်ကိစ္စနှင့်
စပ်လျဉ်း၍ ရှင်းလင်း ဆွေးနွေးပွဲ

J - ၃

၂၀၂၀ ခုနှစ် အများပြည်သူ အလုပ်ပိတ်ရက်များ

၃ - ၄

Activities

ဗီယက်နမ် ချည်မျှင်နှင့် အထည်ချုပ်အသင်း (VITAS) အနှစ် ၂၀ ပြည့်နှင့် အထွေထွေ အစည်းအဝေး ၂၀၁၉ ပွဲ အခမ်းအနား



Group photo of international participants

ဗီယက်နမ် ချည်မျှင်နှင့် အထည်ချုပ်အသင်း (VITAS) မှ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်း (MGMA) မှ ကိုယ်စားလှယ် ဗဟိုအလုပ်အမှုဆောင် ဦးထွန်းထွန်း သည် ဗီယက်နမ် ချည်မျှင်နှင့် အထည်ချုပ်အသင်း (VITAS) အနှစ် ၂၀ ပြည့်နှင့် အထွေထွေ အစည်းအဝေး ၂၀၁၉ ပွဲ အခမ်းအနားသို့ တက်ရောက်ပါဝင် ဆွေးနွေးခဲ့ပါသည်။ ဟန့်ဇိုင်းမြို့၊ ဗီယက်နမ်နိုင်ငံတွင် အထွေထွေအစည်းအဝေး အခမ်းအနားကို ၂၀၁၉ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်မှ ၁၃ရက် အထိ ကျင်းပပြီး အနှစ် ၂၀ ပြည့် အခမ်းအနားကို ၂၀၁၉ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့ တွင်ပြုလုပ် ကျင်းပခဲ့ပါသည်။

အခမ်းအနားတွင် ပါဝင်တက်ရောက်လာ ကြသော ကိုယ်စားလှယ်များသည် Digital Transformations နှင့် သက်ဆိုင်သော ခေါင်းစဉ်များကို ဆွေးနွေးကြပြီး ယင်းနောက် အထွေထွေအစည်းအဝေးတွင် ကိုယ်စားလှယ်များသည် (၁) ဗီယက်နမ် အထည်အလိပ်နှင့် ချည်မျှင် အနာဂတ် စီမံကိန်းများနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရန်၊ (၂) ကမ္ဘာ့ အထည်အလိပ်နှင့် ချည်မျှင် အခြေအနေများကို ဒီဂျစ်တယ် စနစ်များနှင့် ပြောင်းလဲခြင်းများ၊ (၃) အလုပ်သမားများ၏ လုပ်ငလေစာ နှင့်ပတ်သက်သော ကိစ္စများ ဆွေးနွေးခြင်း နှင့် (၄) အဖွဲ့အစည်း အား နိုင်ငံအဆင့်နှင့် ဒေသဆိုင်ရာ အဆင့်ထိ ဆက်သွယ် ချိတ်ဆက်နိုင်သော အခန်းကဏ္ဍ တစ်ခု ဖြစ်စေရန် စသည့် ခေါင်းစဉ်များကို ဆွေးနွေး နှီးနှောဖလှယ်ခဲ့ကြပါသည်။



U Tun Tun (CEC) participating the event

Reverse Buyer Seller Meets and Exhibition on Textile and Apparel 2019 ပွဲ အခမ်းအနားကို MGMA နှင့် အသင်းဝင်စက်ရုံများမှ တက်ရောက်ခြင်း



Group photo of MGMA delegates with local authorities



Exchanging presents

အိန္ဒိယနိုင်ငံ၊ ကာလကတ္တားမြို့တွင် Indian Chamber of Commerceမှ ဦးစီးကျင်းပ ပြုလုပ်သော Reverse Buyer Seller Meets and Exhibition on Textile and Apparel 2019 ပွဲကို ၂၀၁၉ခုနှစ် ဒီဇင်ဘာလ ၆ ရက်နေ့မှ ၈ ရက်နေ့အထိပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်း (MGMA)မှ Managing Director နှင့် MGMA အသင်းဝင် စက်ရုံများမှ ကိုယ်စားလှယ်များသည် တက်ရောက် ပါဝင်ခဲ့ကြပါသည်။

News

ပတ်ဝန်းကျင် စီမံခန့်ခွဲမှု အစီအစဉ် (Environmental Management Plan - EMP) ရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်ရန်ကိစ္စနှင့် စပ်လျဉ်း၍ ရှင်းလင်း ဆွေးနွေးပွဲ

ဦးစားပေး စက်မှု၊ လက်မှုကဏ္ဍ (၉) ခုအောက်ရှိ လက်ရှိလည်ပတ်ဆောင်ရွက်လျက် ရှိသော စက်ရုံ/ အလုပ်ရုံများ အတွက် ပတ်ဝန်းကျင်စီမံခန့်ခွဲမှု အစီအစဉ် (Environmental Management Plan - EMP) ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်ရန်ကိစ္စနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပွဲကို ရန်ကုန်မြို့၊ လှိုင်သာယာ စက်မှုဇုန် (၁၊ ၂၊ ၃၊ ၄၊ ၆၊ ၇)၊ စီမံခန့်ခွဲရေးကော်မတီရုံး၊ ကနောင်ခန်းမတွင် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်နေ့ ၌ ကျင်းပပြုလုပ်ခဲ့သည်။



ဒုတိယညွှန်ကြားရေးမှူးချုပ် မှ ရှင်းလင်းတင်ပြခြင်း

စက်မှုဇုန်များအတွင်းရှိ စက်ရုံအလုပ်ရုံများမှ လုပ်ငန်းရှင်များ၊ လုပ်ငန်းရှင်ကိုယ်စားလှယ်များ နှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြသည်။ နေပြည်တော်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိန်ထွန်းလင်း မှ ဦးစားပေး စက်မှုလက်မှုကဏ္ဍ (၉) ခုအောက်ရှိ စက်ရုံ/အလုပ်ရုံများအတွက် ပတ်ဝန်းကျင်စီမံခန့်ခွဲမှု အစီအစဉ် (EMP) ရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်ရန်ကိစ္စနှင့် စပ်လျဉ်း၍ ရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ခင်သီတာတင် မှ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဦးစားပေး စက်မှုလက်မှုကဏ္ဍ (၉) ခုအောက်ရှိ စက်ရုံ/အလုပ်ရုံများနှင့် ပတ်သက်၍ ပတ်ဝန်းကျင်စီမံခန့်ခွဲမှု အစီအစဉ် (EMP) တင်ပြနိုင်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေအား ရှင်းလင်းပြောကြားခဲ့သည်။

ရှင်းလင်းပြောကြားမှုများ အပြီးတွင် တက်ရောက်လာသူများ၏ မေးခွန်းမေးမြန်းမှုများကို ဖြေကြားခဲ့ကြသည်။ နောက်ဆုံးတွင် နေပြည်တော် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိန်ထွန်းလင်း မှ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ပြီး တက်ရောက်လာသူများအား နေ့လည်စာ ကျွေးမွေးဧည့်ခံလျက် အခမ်းအနား ပြီးဆုံးခဲ့သည်။

ဆက်လက်ဖတ်ရှုရန်.....

၂၀၂၀ ခုနှစ် အများပြည်သူ အလုပ်ပိတ်ရက်များ

၂၀၂၀ ခုနှစ် အတွက် အများပြည်သူ အလုပ်ပိတ်ရက်များကို ပြည်ထောင်စုအစိုးရအဖွဲ့က အမိန့်ကြော်ငြာစာ အမှတ် ၃၆/၂၀၁၉ ဖြင့် ၂၀၁၉ ခုနှစ်၊ ဇွန်လ ၄ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်သည်။ ပြည်ထောင်စုအစိုးရအဖွဲ့သည် ၂၀၂၀ ပြည့်နှစ်၊ ပြက္ခဒိန်နှစ်အတွင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်းရှိ ရုံးများ၏ ပိတ်ရက်နှင့် လွှဲပြောင်းနိုင်သည့် စာချုပ်စာတမ်းများ အက်ဥပဒေပုဒ်မ ၂၅ အရ အများပြည်သူတို့၏ အလုပ်ပိတ်ရက်များကို ထုတ်ပြန်ကြေညာခြင်းဖြစ်သည်။

[အမိန့်ကြော်ငြာစာကိုကြည့်ရှုရန်...](#)

ထို့နောက် ပြည်ထောင်စုအစိုးရအဖွဲ့ကပင် အမိန့်ကြော်ငြာစာအမှတ် - ၅၀/၂၀၁၉ ကို ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၉ ရက်နေ့တွင် ထပ်မံထုတ်ပြန်ခဲ့ပြီး -

- စနေနေ့တွင် ကျရောက်သော လွတ်လပ်ရေးနေ့
- တနင်္ဂနွေနေ့တွင် ကျရောက်သော တပေါင်းလပြည့်နေ့
- တနင်္ဂနွေနေ့တွင် ကျရောက်သော သင်္ကြန်အကြိုနေ့
- တနင်္ဂနွေနေ့တွင် ကျရောက်သော အာဇာနည်နေ့
- စနေနှင့် တနင်္ဂနွေနေ့များတွင် ကျရောက်သော သီတင်းကျွတ်လပြည့်နေ့နှင့် လပြည့်ကျော်တစ်ရက်နေ့
- စနေနှင့် တနင်္ဂနွေနေ့များတွင် ကျရောက်သော တန်ဆောင်တိုင်ရုံးပိတ်ရက် အဖိတ်နေ့နှင့် လပြည့်နေ့

တို့ကို အများပြည်သူတို့ အလုပ်ပိတ်ရက်ခံစားခွင့် မနစ်နာစေရန် အခြားရက်များဖြင့် အစားဖြည့်စွက်၍ “ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အတွင်းရှိ ရုံးများ၏ ပိတ်ရက်များနှင့် စာချုပ်စာတမ်းများ အက်ဥပဒေ ပုဒ်မ ၂၅ အရ ၂၀၂၀ ပြည့်နှစ် ပြက္ခဒိန်နှစ်အတွင်း အများပြည်သူတို့၏ အလုပ်ပိတ်ရက်ဖြစ်ကြောင်း ပြင်ဆင်သတ်မှတ် ကြေညာပေးခဲ့သည်။

[အမိန့်ကြော်ငြာစာကို ကြည့်ရှုရန်...](#)

UPCOMING ACTIVITIES

Upcoming Events

Sr.	Title	Date	Place
1.	MGMA Members' Day	29 th , February, 2020	tbc.....
2.	Anniversary of MGHRDC	14 th , March, 2020	tbc.....

Training

Sr.	Title	Date	Place
1.	Applied Labor Laws	11 st Jan 2020, 1:30PM to 4:30PM	1 st Floor, Dakkhina Building, Insein GTI Compound.
2.	Successful Employment and Child Labor	18 th Jan 2020, 1:30PM to 4:30PM	1 st Floor, Dakkhina Building, Insein GTI Compound.

NEW MEMBERS IN December 2019

Number of New Factories in December 2019	
Country	No. of Factories
China	7
Korea	0
Myanmar	1
TOTAL	8

MEMBERSHIP UPDATE AS OF 2019-12-31

Status	Country	No. of Factories
Active	Myanmar	90
	Chinese	265
	Korea	67
	Japan	20
	Others	137
Inactive	All	96
TOTAL (Active)		579

Sponsors to MGMA's 6th Factory Award Dinner 2019



Concurrent with:



1-4 November 2019

Yangon Convention Center, YCC [Inya lake hotel compound]

Leading trade shows tailored for Textile & Garment Industry in ASEAN

The 8th Myanmar International Textile & Garment Industry Exhibition (MTG) concurrent with Myanmar International Textile & Apparel Accessories Exhibition (MitaTex) and Myanmar Int'l Textile Printing Industry Exhibition (Myanmar TEXPRINT) were held from Nov. 1st - 4th at Yangon Convention Center (YCC).

Yorkers has been a leader in organizing exhibitions & trade fairs in ASEAN and South Asia over three decades. Textile & Garment industry event is the most successful industry event we have set up. Textile & Garment-flagship has spread all over the several important manufacturing markets, listed as DTG in Dhaka, Bangladesh, CTG in Phnom Penh, Cambodia, MTG in Yangon, Myanmar, TTG in Taipei, Taiwan and VTG in Ho Chi Minh City, Vietnam.

These exhibitions are not only the leading access for new machineries, equipment and technologies but also the most important tradeshow platform for the local market. That's why we have a strong relationship with international manufacturers who trust us as the best platform to enter the new market.

With great support from the global exhibitors, we are proud to report that there were 135 internationally renowned brands from 13 countries chose MTG, MITATEX and Myanmar TEXPRINT 2019 to be the gateway to join this emerging market.

MTG 2020 will be held from 28-31 August.
We are looking forward to meeting you in MTG 2020.



www.chanchao.com.tw/MTG

TRADE FINANCE



What are AYA Trade Finance services?



Supply Chain Financing

- Account Receivable Financing
- Account Payable Financing



Import Financing

- LC Margin Financing
- Trust Receipt



Export Financing

- Pre-shipment Financing
- Post-shipment Financing



☎ 01 - 231 7777 🌐 ayabank.com 📱 [ayabank](https://www.facebook.com/ayabank)

လူကြီးမင်းတို့၏ ကုန်သွယ်ရေးသယ်ယူပို့ဆောင်ရေး Cash Flows လည်ပတ်မှု အဆင်ပြေလွယ်ကူစေရန် **AYA Bank** မှ **Trade Finance** ဝန်ဆောင်မှုများပေးနေပါပြီ။

Sponsors to MGMA's 6th Factory Award Dinner 2019



M S P **CAT**

CAT POWER SYSTEM

Hot Line : 09-960200783

Facebook icon, QR code, and WWW logo.

The advertisement features a central collage of images: two large yellow CAT generators at the top, a factory interior with workers in the middle, and solar panels at the bottom. The text 'CAT POWER SYSTEM' is prominently displayed in the center. The contact information 'Hot Line : 09-960200783' is at the bottom left, and social media links (Facebook icon, QR code, and WWW logo) are at the bottom right.